

**Summary Note on Accountability to Affected Population/Community Engagement Working
Group Meeting (June2022)**

**ဘေးဒဏ်ခံ လူထုအား တာဝန်ခံယူမှုရှိခြင်း/ ရပ်ရွာလူထုနှင့် လက်တွဲ ဆောင်ရွက်ခြင်း (AAP/CE) ဆိုင်ရာ
လုပ်ငန်းအဖွဲ့ အစည်းအဝေး၏ အနှစ်ချုပ် မှတ်တမ်း (ဇွန်လ၊ ၂၀၂၂ ခုနှစ်)**

Date/ Time & Venue	29 June2022,2.00 – 3.00 PM (via Zoom)	
နေ့စွဲ/ အချိန်နှင့် နေရာ	၂၉ ဇွန်လ ၂၀၂၂ ခုနှစ်၊ မွန်းလွဲ ၂ နာရီမှ ၃ နာရီ (Zoom မှတစ်ဆင့် တွေ့ဆုံခြင်း)	
Chair / Co-chair လုပ်ငန်းအဖွဲ့သဘာပတိ၊ ပူးတွဲ-သဘာပတိ	WFP အဖွဲ့မှ (Michelle Sanson)	
Participants အစည်းအဝေး တက်ရောက်သူများ	Attendance records stored by OCHA အစည်းအဝေး တက်ရောက်သူ စာရင်းအား OCHA အဖွဲ့မှ ထိန်းသိမ်းထားပါသည်။	
Agenda items and summary of discussion အစည်းအဝေး အကြောင်းအရာများနှင့် ဆွေးနွေးမှု အနှစ်ချုပ်	Action Points လုပ်ဆောင်ရန် အချက်များ	
1. Welcome ၁။ ကြိုဆိုခြင်း The AAPCEWG co-chair presented the agenda for the meeting and welcomed new members to the group. AAP/CE လုပ်ငန်းအဖွဲ့ ပူးတွဲ သဘာပတိသည် အစည်းအဝေး အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့ပြီး အဖွဲ့ဝင်သစ်များအား ကြိုဆိုခဲ့ပါသည်။		
2. May meeting minutes and action points ၂။ မေလ အစည်းအဝေး မှတ်တမ်းနှင့် လုပ်ဆောင်ရမည့် အချက်များ The May2022 meeting summary was approved without further suggestions/feedback from the WG members. The co-chair updated on several action points from May: ၂၀၂၂ ခုနှစ်၊ မေလ အစည်းအဝေး အနှစ်ချုပ်အား လုပ်ငန်း အဖွဲ့ဝင်များမှ ထပ်မံ အကြံပြုချက်များ/ သဘောထား မှတ်ချက် ပေးမှုများ မရှိတော့ဘဲ အတည်ပြုခဲ့ပါသည်။ ပူးတွဲ သဘာပတိသည် မေလတွင် ဖော်ပြထားသော လုပ်ဆောင်ရမည့် အချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ On the MSNA questionnaire, the following questions will be included: MSNA questionnaire မေးခွန်းပုံစံနှင့် ဆက်စပ်၍ အောက်ဖော်ပြပါ မေးမြန်းချက်များ ရှိပြီး ၎င်းတို့မှာ	#OCHA to upload May meeting summary. #OCHA အဖွဲ့အနေဖြင့် မေလ အစည်းအဝေး အနှစ်ချုပ်အား အင်တာနက် တင်ရန်။	

<ul style="list-style-type: none"> • “What is your household's preferred means (channel) of receiving information from aid providers?” • “အကူအညီပေးသည့် အဖွဲ့အစည်းများထံမှ အချက်အလက်များရရှိရေး အတွက် သင့်အိမ်ထောင်စု၏ ဦးစားပေး နည်းလမ်း (လမ်းကြောင်း)မှာ အဘယ်နည်း။” • “How would your household prefer to give feedback to aid agencies about the aid you receive and bad behavior/misconduct of aid workers?” • “သင်လက်ခံရရှိသော အကူအညီနှင့် အကူအညီပေးရေး လုပ်သားများ၏ အမူအကျင့်ဆိုး/ အကျင့်ပျက်မှုများနှင့် ပတ်သက်၍ သင့်အိမ်ထောင်စုသည် အကူအညီပေးရေး အေဂျင်စီ အဖွဲ့အစည်းများသို့ မည်သို့သော နည်းဖြင့် သဘောထား မှတ်ချက်ပေးလိုပါသနည်း။” • “How suitable to your household needs is the type of assistance you have received from humanitarian organizations?” • “လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများမှ သင် လက်ခံရရှိသော အထောက်အပံ့ အမျိုးအစားသည် သင့် မိသားစု လိုအပ်ချက်များနှင့် မည်မျှ သင့်လျော်ကိုက်ညီမှု ရှိသနည်း။” • “Have you or members of your household ever given or provided feedback to any humanitarian organization because the information, aid/support you received was not what you needed? If yes, do you feel appropriate action was taken on your feedback?” • သင်ရရှိသော သတင်းအချက်အလက်၊ အကူအညီ/ ပံ့ပိုးမှုသည် သင်လိုအပ်သောအရာ မဟုတ်သည့် အတွက်ကြောင့် သင် သို့မဟုတ် သင့်အိမ်ထောင်စုဝင်များသည် လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်း တစ်ဖွဲ့ဖွဲ့ကို သဘောထား မှတ်ချက်ပေးဖူးပါသလား။ မှတ်ချက် ပေးဖူးပါက ၎င်းတို့သည် သင့်အကြံပြုချက်အပေါ် သင့်လျော်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု သင် ခံစားရပါသလား။ <p>A question on whether beneficiaries feel their opinions have been taken into consideration has been dropped, and this is one of our Humanitarian Response Plan indicators so we will need to discuss further on how to collect data on that indicator.</p> <p>အကျိုးခံစားခွင့် ရှိသူများ၏ ထင်မြင်ယူဆချက်များကို ထည့်သွင်းစဉ်းစားခြင်း ရှိမရှိ ဟူသည့် မေးခွန်းတစ်ခုကို နုတ်ပယ်ခဲ့ပြီး ထိုသို့ နုတ်ပယ်လိုက်သော ညွှန်းကိန်းမှာ ကျွန်ုပ်တို့၏ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်မှု အစီအစဉ် ဆိုင်ရာ ညွှန်းကိန်းများမှ တစ်ခု ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အဆိုပါ ညွှန်းကိန်း ဆိုင်ရာ အချက်အလက်များအား မည်သို့ ကောက်ယူရမည်ကို ဆက်လက် ဆွေးနွေးရန် လိုအပ်ပါလိမ့်မည်။</p> <p>Regarding the focal points for community feedback mechanisms, the list will be shared with the ICCG and INGO Forum.</p> <p>ရပ်ရွာအခြေပြု သဘောထား မှတ်ချက်ပေးရေး ဆိုင်ရာ စနစ်ယန္တရားများ အတွက် focal points တာဝန်ခံ ဆက်သွယ်နိုင်မည့် သူများနှင့် ဆက်စပ်သော စာရင်းကို ICCG နှင့် INGO Forum အဖွဲ့အစည်းများသို့ မျှဝေမည် ဖြစ်ပါသည်။</p>	
<p>3. Member presentation:</p>	

၃။ အဖွဲ့ဝင်များ ရှင်းလင်းတင်ပြခြင်း

Following NRC's presentation on their community hotline/community feedback mechanism in May, members requested more details on Telerivet and Twilio. NRC was invited to share information on the two digital platforms, which enable a system for the NRC Community Hotline to operate an organized, regulated, and free service (completely free for the community). Telerivet and Twilio are two separate companies that provide distinct but similar services, and work together for technical reasons. Please refer to the presentation for further details.

မေလတွင် ၎င်းတို့၏ ကွန်မြူနတီ ဟော့လိုင်း/ကွန်မြူနတီ တုံ့ပြန်ချက် ယန္တရားတွင် NRC ၏ တင်ပြမှုအပြီးတွင် အဖွဲ့ဝင်များသည် Telerivet နှင့် Twilio ဆိုင်ရာ အသေးစိတ်အချက်အလက်များကို တောင်းဆိုခဲ့သည်။ NRC သည် NRC အသိုက်အဝန်း Hotline အတွက် စနစ်တကျ ဖွဲ့စည်းထားသော စည်းမျဉ်းစည်းကမ်းနှင့် အခမဲ့ဝန်ဆောင်မှု (ရပ်ရွာအတွက် လုံးဝအခမဲ့) ကို လုပ်ဆောင်နိုင်ရန် အင်အားစုတစ်ဖွဲ့အဖွဲ့အစည်းအရပ်ရပ်တွင် အချက်အလက်မျှဝေရန် NRC ကို ဖိတ်ကြားထားသည်။ Telerivet နှင့် Twilio တို့သည် ကွဲပြားသော်လည်း အလားတူ ဝန်ဆောင်မှုများကို ပေးဆောင်ကြပြီး နည်းပညာဆိုင်ရာ အကြောင်းပြချက်များဖြင့် အတူတကွ လုပ်ဆောင်သည့် သီးခြားကုမ္ပဏီများဖြစ်သည်။ အသေးစိတ်အချက်အလက်များအတွက် presentation တင်ပြချက်ကို ကျေးဇူးပြု၍ ကိုးကားလေ့လာပါ။

In the discussion, NRC clarified that they have separate local numbers for their three area offices. Regarding the costs, there are two kinds of payments: the user fees, depending on plan, and the service charges. Beneficiaries can expect a response within seven days. A member pointed out that 7-days waiting time can be a late for some emergency cases and NRC clarified that it refers to the final deadline; the actual response can be much faster depending on urgency. For calls outside office hours, NRC has pre-recorded messages in different ethnic languages, and calls the beneficiaries back later.

ဆွေးနွေးပွဲတွင် NRC သည် ၎င်းတို့၏ နယ်မြေ ရုံးသုံးခုအတွက် သီးခြား ဒေသနံပါတ်များရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ကုန်ကျစရိတ်များနှင့် ပတ်သက်၍ plan အစီအစဉ် အပေါ် မူတည်သော user fees သုံးစွဲသူ အခကြေးငွေနှင့် service charges ဝန်ဆောင်မှုများ ဟူ၍ ငွေပေးချေမှု ပုံစံ နှစ်မျိုးရှိသည်။ အကျိုးခံစားခွင့် ရှိသူများသည် ခုနစ်ရက်အတွင်း တုံ့ပြန်မှုဖြေကြားမှုကို ရရှိနိုင်ပါသည်။ အချို့ အရေးပေါ် အခြေအနေများအတွက် ၇-ရက် စောင့်ဆိုင်းချိန်သည် အချိန်နှောင့်နှေး အဆင်မပြေနိုင်ကြောင်း အဖွဲ့ဝင်တစ်ဦးက ထောက်ပြခဲ့ပြီး ၇-ရက် စောင့်ဆိုင်းချိန် ဟူသည်မှာ နောက်ဆုံး သတ်မှတ်ရက်ကို ရည်ညွှန်းကြောင်း၊ အရေးပေါ် အခြေအနေအပေါ် မူတည်၍ အမှန်တကယ် တုံ့ပြန်ဖြေကြားရာတွင် အလွန် မြန်ဆန်နိုင်ကြောင်း NRC က ပြန်လည် ရှင်းလင်းခဲ့သည်။ ရုံးချိန် ပြင်ပ ဖုန်းခေါ်ဆိုမှုအတွက် NRC တွင် မတူညီသော ဘာသာစကားများဖြင့် ကြိုတင်မှတ်တမ်း တင်ထားသော မက်ဆေ့ချ်များရှိပြီး အကျိုးခံစားခွင့်ရှိသူများကို နောက်မှ ပြန်လည်ခေါ်ဆိုသည့် စနစ်ရှိပါသည်။

The community hotline can also be used to inform beneficiaries through blast SMS or recorded messages. NRC uses their beneficiary lists to share information.

Commented [MS1]: I wasn't sure on this point, it seemed they just have the one national sim card and the three AOs share that number with beneficiaries. Maybe useful to clarify again with Thant to be sure? ဒီအချက်ကို ကျွန်တော်သေချာမသိပါဘူး၊ သူတို့မှာ နိုင်ငံတွင်းသုံး ဆင်းမ်ကတ်တစ်ခုပဲ ရှိပုံရပြီး AOs ရုံးသုံးရုံးနဲ့ အဲဒီနံပါတ်ကို အကျိုးခံစားခွင့်ရှိသူတွေနဲ့ မျှဝေပါတယ်။ သေချာဖို့ သန့်ကို မေးပြီး ထပ်ရှင်းပြဖို့ ပြောရင် အကျိုးရှိမယ် ထင်ပါသလား။

အကျိုးခံစားခွင့်ရှိသူများအား blast SMS သို့မဟုတ် မှတ်တမ်းတင်ထားသော မက်ဆေ့ချ်များမှ တစ်ဆင့် အကြောင်းကြားရန် ရပ်ရွာအခြေပြု hotline ကိုလည်း အသုံးပြုနိုင်သည်။ NRC သည် ၎င်းတို့၏ အကျိုးခံစားခွင့် ရှိသူများ စာရင်းများကို အချက်အလက်မျှဝေရန် အသုံးပြုသည်။

NRC has a dashboard on the community hotline, showing the numbers of calls that were received, for example.

NRC တွင်၊ ဥပမာအားဖြင့် လက်ခံရရှိသော ခေါ်ဆိုမှုနံပါတ်များကို ပြသသည့် ရပ်ရွာအခြေပြု hotline နှင့် စပ်ဆက်သော dashboard တစ်ခု ရှိသည်။

Members highlighted the need to make community feedback mechanisms accessible for everyone. Different pathways can be used, for example complementing remote mechanisms like hotlines with in-person mechanisms like help desks or staff mobilizers, are very important to make sure everyone can use a method that is suitable to them. NRC clarified that they also use complaint feedback mechanism in camps/field visits. Co-chair thanked NRC for their interesting and informative presentation.

ရပ်ရွာအခြေပြု သဘောထား မှတ်ချက်ပေးရေး စနစ်ယန္တရားများအား လူတိုင်းအတွက် လက်လှမ်းမီနိုင်စေရန် လိုအပ်ကြောင်း အဖွဲ့ဝင်များက မီးမောင်းထိုး ထောက်ပြခဲ့ပါသည်။ ဥပမာ၊ help desks သို့မဟုတ် ဝန်ထမ်း အားပေးမြှင့်တင်ရေး နည်းများစသည့် လူချင်း ထိတွေ့ပြောဆိုနိုင်သော စနစ် ယန္တရားများ ပါရှိသည့် hotlines ကဲ့သို့ အဝေးထိန်း ယန္တရားများအား ဖြည့်စွက်ခြင်း စသည့် မတူကွဲပြားသော pathways လမ်းကြောင်းများအား အသုံးပြုနိုင်ပြီး အဖွဲ့အစည်းတိုင်းသည် ၎င်းတို့နှင့် သင့်လျော်သော နည်းလမ်းတစ်ရပ်အား အသုံးပြုနိုင်ကြောင်း သေချာစေရန် အတွက် အရေးကြီးလှပါသည်။ ဒုက္ခသည် စခန်းများအတွင်း/ ကွင်းဆင်းကြည့်ရှုမှုများတွင် တိုင်ကြားချက်ဆိုင်ရာ တုံ့ပြန်မှု ယန္တရားကိုလည်း အသုံးပြုကြောင်း NRC မှ ရှင်းလင်းပြောကြားခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းသလို အချက်အလက် စုံလင်စွာ ရှင်းလင်း တင်ပြမှု အတွက် ရှင်းလင်းတင်ပြခဲ့သော NRC အဖွဲ့အား ပူးတွဲဥက္ကဋ္ဌသည် ကျေးဇူးတင်ခဲ့ပါသည်။

4. Update on workstreams

၄။ Workstreams ဆိုင်ရာ ဆွေးနွေးချက်များ

The Viber Group was created, with around 18 members who joined so far. Members are encouraged to exchange about different challenges around, for example, feedback and complaints.

Viber Group ကို လက်ရှိအချိန်အထိ အဖွဲ့ဝင် အဖြစ်ပါဝင်လာသောသူ ၁၈ ဦးခန့်ဖြင့် ဖွဲ့စည်းထားပါသည်။ ဥပမာအားဖြင့်၊ သဘောထား မှတ်ချက်များနှင့် တိုင်ကြားချက်များ ကဲ့သို့ မတူကွဲပြားသော အခက်အခဲ စိန်ခေါ်မှုများ အကြောင်း ပြောဆိုဆွေးနွေးကြရန် အဖွဲ့ဝင်များအား တွန်းအားပေးပါသည်။

For the Community Voices platform, co-chairs shared the document over the last two meetings. If no further feedback is received by the end of June, the documents will be considered endorsed by members.

<p>ပူးတွဲ ဥက္ကဋ္ဌများသည် Community Voices ရပ်ရွာလူထု အခြေပြု အသံ ပလက်ဖောင်းအတွက် ဆက်စပ် စာတမ်းကို ပြီးခဲ့သည့် အစည်းအဝေး နှစ်ခုတွင် မျှဝေခဲ့သည်။ ဇွန်လကုန်တွင် ၎င်းနှင့် ဆက်စပ်၍ နောက်ထပ် သဘောထား မှတ်ချက်များ မရရှိပါက ထိုစာတမ်းများကို အဖွဲ့ဝင်များက အတည်ပြု ထောက်ခံသည်ဟု မှတ်ယူလက်ခံပါလိမ့်မည်။</p>	
<p>5. Information on AAP self-paced online training</p> <p>၅။ AAP self-paced အွန်လိုင်းသင်တန်းဆိုင်ရာ အချက်အလက်များ</p> <p>The AAP self-paced e-course in Myanmar language is nearly ready to launch. The course will be rolled out in July and the first four months will focus on the Food Security Cluster members, and after that, other clusters will be contacted to support the license fees during the months that their members are mainly enrolled. Participants will get a certificate of completion.</p> <p>မြန်မာဘာသာစကားဖြင့် စီစဉ်ဖန်တီးထားသော AAP self-paced အွန်လိုင်းသင်တန်းကို စတင်ရန် အဆင်သင့် ဖြစ်လှန်းပါး ဖြစ်ပါသည်။ ၎င်းသင်တန်းသည် ဇူလိုင်လတွင် စတင်မည် ဖြစ်ပြီး ပထမ လေးလတွင် Food Security Cluster အဖွဲ့ဝင်များ အတွက် ဦးစားပေး ပို့ချမည် ဖြစ်သလို နောက်ပိုင်းတွင် အခြား Cluster အဖွဲ့ဝင်များအား အဓိကအားဖြင့် စာရင်းသွင်းနိုင်သည့် လများ အတွင်း လိုင်စင်အခကြေးငွေကို ပံ့ပိုးပေးရန် အခြား Cluster များကို ဆက်သွယ်မည် ဖြစ်ပါသည်။</p>	
<p>6. Updates: Member updates; Relevant updates from related groups and sub-national</p> <p>၆။ တင်ပြဆွေးနွေးမှုများ - အဖွဲ့ဝင်များ တင်ပြမှု၊ ဆက်စပ်သော အုပ်စုများနှင့် ပြည်နယ်တိုင်း အဖွဲ့များ၏ သင့်လျော်မှုရှိသော တင်ပြဆွေးနွေးမှုများ</p> <p>Updates from the Water Sanitation and Hygiene (WASH) Cluster:</p> <p>ရေသန့်စင်ရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး (WASH) Cluster မှ တင်ပြဆွေးနွေးမှုများ-</p> <p>In collaboration with the Global Wash Cluster (GWC) and the Global Accountability and Quality Assurance (AQA) Working Group, the WASH Cluster in Rakhine will pilot an AQA initiative approach in Rakhine for response coordination that supports results-oriented, evidence-based decision making to ensure that standards for quality and accountability in humanitarian WASH responses are met and maintained, with continuous improvement. It provides a way to monitor the WASH response against a jointly agreed, contextually relevant quality and accountability framework. The AQA is being reinitiated in Rakhine to support progress on AQA in Myanmar's humanitarian WASH response.</p> <p>ရခိုင်ပြည်နယ်ရှိ WASH Cluster သည် Global Wash Cluster (GWC) နှင့် Global Accountability and Quality Assurance (AQA) Working Group တို့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ် အတွင်း AQA initiative approach ပဏာမ ချဉ်းကပ်မှု တစ်ရပ်အား စမ်းသပ်ရန် ရှိပြီး ၎င်းသည် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများရှိ WASH ပိုင်းဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွင် စဉ်ဆက်မပြတ် တိုးတက်မှုအားဖြင့်</p>	

<p>အရည်အသွေးနှင့် တာဝန်ခံမှု စံချိန်စံနှုန်းများ သေချာစွာ ပြည့်မီစေရန်နှင့် ထိန်းသိမ်းလိုက်နာစေရန် အတွက် ရည်စူး၍ ရလဒ်တိုင်းပေါ်ပေါက်ပြီး သက်သေ အခြေပြုသော ဆုံးဖြတ်ချက် ချမှတ်ရေးအား ပံ့ပိုးပေးမည့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု အတွက် ရည်ရွယ်ပါသည်။ ၎င်းသည် ပူးတွဲ သဘောတူထားသော၊ လက်ရှိ အခြေအနေအတိုင်း ကိုက်ညီမှုရှိသော အရည်အသွေးနှင့် တာဝန်ခံမှုဆိုင်ရာ မူဘောင်တစ်ခုတွင် ညွှန်းဆိုထားသည့် အတိုင်း WASH ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများကို စောင့်ကြည့်ရန် နည်းလမ်းတစ်ခု ပံ့ပိုးပေးပါသည်။</p> <ul style="list-style-type: none"> • The first working group was held end of June, to define certain standards to measure against. Partners will be providing information on a monthly basis, and this will be showcased in a dashboard. • တိုင်းတာမည့် စံချိန်စံနှုန်းများအား သတ်မှတ်နိုင်ရေး အတွက် ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဇွန်လကုန်တွင် ကျင်းပဆွေးနွေးခဲ့ပါသည်။ မိတ်ဖက် အဖွဲ့အစည်းများသည် လစဉ်လတိုင်း သတင်း အချက်အလက်များကို ပေးမည် ဖြစ်ပြီး ၎င်းတို့ကို dashboard တွင် ဖော်ပြပါမည်။ • As representation of CSOs was not as big as it was hoped, further meetings in local language may be held. If organizations like to participate, please contact Jeffrey Silverman (jsilverman@unicef.org). • CSO အဖွဲ့အစည်းများ၏ ပါဝင်ကိုယ်စားပြုမှုမှာ မျှော်လင့်ထားသလောက် မများသဖြင့် ဒေသတွင်း ဘာသာစကားဖြင့် အစည်းအဝေးများကို ဆက်လက် ကျင်းပနိုင်ပါလိမ့်မည်။ အဖွဲ့အစည်းများ အနေဖြင့် ၎င်းအစည်းအဝေးများတွင် ပါဝင်လိုပါက Jeffrey Silverman (jsilverman@unicef.org) သို့ ဆက်သွယ်နိုင်ပါသည်။ <p>Southeast update: in the Shan South inter-agency distribution, agencies will establish hotlines and assign one of the implementing agencies to collect feedback/ complaints and will respond collectively respond to the feedback through the organization best placed to respond. More serious complaints/ concerns will be raised to the SE ICCG.</p> <p>မြန်မာနိုင်ငံ အရှေ့တောင် ဒေသမှ ရှင်းလင်းတင်ပြချက်များ - ရှမ်းတောင် inter-agency အဖွဲ့အစည်းများ၏ အထောက်အပံ့ ပစ္စည်း ပေးဝေမှုတွင် အေဂျင်စီ အဖွဲ့အစည်းများသည် hotlines စနစ်များအား တည်ထောင်မည် ဖြစ်ကာ လုပ်ငန်းအကောင်အထည် ဖော်ဆောင်နေသော အေဂျင်စီ အဖွဲ့အစည်းများမှ တစ်ဖွဲ့အား အကြံပြုချက်/ တိုင်ကြားချက်များအား စုဆောင်းရန် တာဝန်ပေးမည် ဖြစ်ပြီး ၎င်းတို့သည် တုံ့ပြန်ရန် အကောင်းဆုံးသော အဖွဲ့အစည်းမှတစ်ဆင့် အကြံပြုတိုင်ကြားချက်များကို စုပေါင်း တုံ့ပြန်မည် ဖြစ်ပါသည်။</p>	
<p>7. AOB</p> <p>၇။ အခြားကိစ္စရပ်များ</p> <p>We have a volunteer member for presentation next meeting, and other members were invited to present on their CFM and AAP practices in future WG meetings. A reminder that there is a</p>	<p>#Co-chairs to share template for member presentations</p> <p>#Co-chairs သည်</p>

<p>template for a presentation, both in English and Myanmar, to facilitate information sharing, which is optional.</p> <p>လာမည့် အစည်းအဝေးတွင် presentation ရှင်းလင်းတင်ပြမှု ပြုလုပ်ရန် အတွက် အဖွဲ့ဝင် တစ်ဦးဦးမှ ဆန္ဒပြုခဲ့ပြီး အခြား အဖွဲ့ဝင်များကိုလည်း နောင်ကျင်းပမည့် လုပ်ငန်းအဖွဲ့ အစည်းအဝေးများတွင် ၎င်းတို့၏ CFM နှင့် AAP ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်း တင်ပြရန် ဖိတ်ခေါ်ခဲ့ပါသည်။ အချက်အလက် မျှဝေရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် အင်္ဂလိပ်နှင့် မြန်မာဘာသာဖြင့် တင်ဆက်ရှင်းလင်းမည့် presentation အတွက် template ရှိပါသည်။</p>	<p>အဖွဲ့ဝင်များ presentation အတွက် (template) ပုံစံများကို မျှဝေရန်</p>
---	--

<p>Useful links</p> <p>အသုံးဝင်သော အင်တာနက်လင့်များ</p> <ul style="list-style-type: none"> • AAP MIMU Page http://themimu.info/sector/accountability-affected-people-aap • AAP MIMU အင်တာနက် စာမျက်နှာ http://themimu.info/sector/accountability-affected-people-aap • Ethiopia Community Voices Platform https://www.humanitarianresponse.info/en/operations/ethiopia/inter-agency-aap • အီသီယိုးပီးယား ရပ်ရွာလူထုအသံ ပလက်ဖောင်း https://www.humanitarianresponse.info/en/operations/ethiopia/inter-agency-aap • AAP English – Myanmar AAP glossary http://themimu.info/sites/themimu.info/files/aap_public/Myanmar AAP CE Glossary ENG MM.pdf • AAP ဆိုင်ရာ အင်္ဂလိပ် - မြန်မာ ဝေါဟာရ http://themimu.info/sites/themimu.info/files/aap_public/Myanmar AAP CE Glossary ENG MM.pdf • Interagency Myanmar language AAP training package http://themimu.info/sector/accountability-affected-people-aap (under the heading Interagency AAP Training Package) • အေဂျင်စီများ အကြား အသုံးပြုနိုင်သည့် မြန်မာပြန်ဆိုထားသော AAP သင်တန်းဆိုင်ရာ ရင်းမြစ်များ http://themimu.info/sector/accountability-affected-people-aap (Interagency AAP Training Package ခေါင်းစဉ်အောက်တွင် ၎င်းအား တွေ့နိုင်ပါသည်။) • Log of interagency Myanmar language AAP training resources http://themimu.info/sites/themimu.info/files/aap_public/Log_of_Myanmar_Language_Interagency_Training_Materials.pdf • အေဂျင်စီများ အကြား အသုံးပြုနိုင်သည့် AAP သင်တန်း ရင်းမြစ်များအား မြန်မာဘာသာဖြင့် စုစည်းဖော်ပြချက် http://themimu.info/sites/themimu.info/files/aap_public/Log_of_Myanmar_Language_Interagency_Training_Materials.pdf
